



# NETWORK FOR HUMAN RIGHTS DOCUMENTATION - BURMA

PO Box 67, CMU Post Office, Chiang Mai 50202, Thailand, Mobile: +66 (0) 819 615 992, Tel/Fax: +66 (0) 53 408 149  
office@nd-burma.org, www.nd-burma.org

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၁၁:၃၀) နာရီခန့်တွင် ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု၏ တပ်မ (၆၆) လက်အောက်ရှိ ခမရ (၁၀၈) ဦးဆောင် စစ်ကြောင်းမှ အမျိုးသမီးနှင့် အသက်မပြည့်သေးသော ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ ရွာသူ၊ ရွာသား (၄၀) ဦးခန့်အား ဖမ်းဆီးသွားခဲ့ပြီး ၎င်းတို့ကို ယာဉ်များပေါ်တွင် နောက်ပြန်ကြိုးတုပ်၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် အစုလိုက် အပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်မှ တစ်နှစ်ပြည့်ခဲ့ပြီသော်လည်း ထိုဖြစ်စဉ်အတွင်းသတ်ဖြတ်ခံခဲ့ရသူများ၏ တရားမျှတမှုမှာ အလှမ်းဝေးနေသေးသည့်အပြင် မိသားစုဝင်များသည် စိတ်ဒဏ်ရာများဖြင့် ရှင်သန်နေရသည်။ ထို့အပြင် ယခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဒီးမော့ဆိုမြို့နယ်အတွင်း လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ပါ အပြင်းထန်ဆုံး ထပ်မံတိုက်ခိုက်လာနေသည်။ ထို့ကြောင့် ခရစ္စယာန်ဘာသာဝင် အများဆုံးနေထိုင်သော ကယား (ကရင်နီ) ပြည်နယ်အတွက် အေးချမ်းလှသည့် ဒီဇင်ဘာ ခရစ္စမတ်ကာလသည် ကြေကွဲ ဝမ်းနည်းမှုများဖြင့် ပြည့်နက်လို့နေသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းအားကိုးပြီး ပရမ်းပတာထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှု များကြောင့် ကယား (ကရင်နီ) ပြည်နယ်တွင် လူနေအိမ်များ၊ ဈေးဆိုင်များ၊ လမ်းတံတားများနှင့် ဘာသာရေးအဆောက် အဦးများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူ အများအပြားသည်လည်း ထိခိုက်သေကျခဲ့ရသကဲ့သို့ စစ်ဘေးရှောင် ပြည်သူများမှာလည်း တစ်ရက်ပြီးတစ်ရက် တိုးပွားလာနေပါသည်။ ထို့အပြင် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် ကဏ္ဍများသည်လည်း ကြီးမားစွာထိခိုက်ဆုံးရှုံးကြရသည်။ အာဏာရှင်စစ်တပ်သည် ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး မင်းမဲ့စရိုက်ဆန်စွာ ညှင်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှု၊ နေအိမ်များမီးရှို့မှု၊ လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို နိုင်ငံအဝန်း၌ အထိန်းအကွပ်မရှိ လွတ်လပ်စွာ ကျူးလွန်နေသည်မှာ အားလုံးအသိပင်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုမှ ယခုကဲ့သို့ ကယား (ကရင်နီ)ပြည်နှင့် နိုင်ငံတဝှမ်းရှိ ပြည်သူများအပေါ် လူမဆန်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းသည် ဆယ်စုနှစ်များစွာ ၎င်းတို့ကျူးလွန်ခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနှင့်

တရားမျှတမှုတို့ကို မဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် မိမိတို့ပြည်သူများကို လွန်စွာဒုက္ခရောက်စေပြီး ပြည်သူများ၏ လူသားလုံခြုံမှုကို ကင်းမဲ့စေသည်။

သို့ဖြစ်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တားဆီးရန်၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုပိတ်ပင်ရန်နှင့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများချမှတ် လုပ်ဆောင်ရန်လိုအပ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်သည်။ အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကို စစ်အုပ်စုမှ တိုးမြှင့် လုပ်ဆောင်လာသည့်အတွက် လေယာဉ်ဆီ ရောင်းချတင်ပို့မှုအား ပိတ်ဆို့ အရေးယူရန်နှင့် လက်တွေ့ကျသောလုပ်ဆောင်မှုများ လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ASEAN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနုဖြင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်ဆိုင်းရန်အတွက် စစ်အာဏာရှင်အပေါ် သံတမန်ရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအရ ဖိအားပေး အရေးယူရန် တောင်းဆိုသည်။

ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးသည် စစ်အာဏာရှင်လက်အောက်တွင် မည်သည့်အခါမျှ ရရှိမည် မဟုတ်ပါ။

**ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်**

နိုင်အဲမွန်

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)  
auemon@gmail.com

ဒိုင်းမွန်းထူး

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)(ND-Burma)

[office@nd-burma.org](http://office@nd-burma.org)

## လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄) ခုနှစ်တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။

ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများခံစားနေရပုံအကြောင်း အဖြစ်မှန်အမှန်တရားကို စုပေါင်းအသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။

လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှထည့်သွင်းပါသည်။ ထိုအပြင် ပူးတွဲအစီရင်ခံတင်ပြခြင်းနှင့် စည်းရုံးလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏ လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့်အရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

### တင်းပြည့်အဖွဲ့ဝင်များ

- ၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
- ၂) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
- ၃) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)
- ၄) အနာဂါတ်အလင်းတန်းဆုံမှတ်
- ၅) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
- ၆) ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ
- ၇) တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈) တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉) ထားဝယ် အမျိုးသမီးသမဂ္ဂ

**ဆက်စပ်အဖွဲ့ဝင်များ**

၁) ချင်းလူ့အခွင့်အရေးအဖွဲ့

၂) ပအိုဝ်းလူငယ်များအစည်းအရုံး

၃) ပဲခူး အရှေ့- နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၄) ရှေ့ပြေးအသံ